

Online Business License Registration System

အသုံးပြုနည်း လမ်းညွှန် (Public User)

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	Overview	၁
၂။	System ကိုအသုံးပြုရန်စတင်ပုံ	၁
၃။	လျှောက်လွှာ လျှောက်ထားရာတွင် သိသင့်သော အချက်များ	၃
၄။	လုပ်ငန်းလိုင်စင် အသစ် လျှောက်ထားခြင်း	၅
၅။	အစားအသောက်လိုင်စင် အသစ် လျှောက်ထားခြင်း	၁၀
၆။	တည်းခိုခန်းလိုင်စင် အသစ် လျှောက်ထားခြင်း	၁၁
၇။	ဘော်ဒါဆောင်လိုင်စင် အသစ် လျှောက်ထားခြင်း	၁၁
၈။	ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်အသစ် လျှောက်ထားခြင်း	၁၂
၉။	ကိုယ်ပိုင်ဈေး လိုင်စင် အသစ် လျှောက်ထားခြင်း	၁၃
၁၀။	ယာယီဇာတ်ရုံပါမစ် အသစ် လျှောက်ထားခြင်း	၁၃
၁၁။	သက်တမ်းတိုး လိုင်စင် လျှောက်ထားခြင်း	၁၄
၁၂။	လုပ်ငန်းအချက်အလက်ပြောင်းလျှောက်ထားခြင်း	၁၅
၁၃။	လိုင်စင်မိတ္တူလျှောက်ထားခြင်း	၁၈
၁၄။	လိုင်စင်ပိတ်သိမ်းကြောင်းလျှောက်ထားခြင်း	၁၉
၁၅။	သိကောင်းစရာများ	၂၀
၁၆။	လျှောက်လွှာအခြေအနေစာရင်း	၂၁

၁။ Online Business Registration System (Online မှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း စနစ်)

Online Business Registration System သည် လုပ်ငန်းရှင် ပြည်သူများ အနေဖြင့် ၎င်းတို့၏ လုပ်ငန်း လိုင်စင်များကို Internet Online မှ တဆင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လျှောက်ထားနိုင်ရန် စီစဉ် ရေးဆွဲထားသော ကွန်ပျူတာ စနစ် (Web Application) တစ်ခုဖြစ်ပါသည်။ လုပ်ငန်းရှင် ပြည်သူများ အနေဖြင့် လုပ်ငန်းလိုင်စင်များကို Online မှ တဆင့် လျှောက်ထားနိုင်ရုံ သာမက မိမိတို့ လျှောက်ထားသော လျှောက်လွှာ၏ အခြေအနေကိုလည်း Online မှပင် စစ်ဆေး စုံစမ်းနိုင်ပါသည်။

ထို့ပြင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ကော်မတီ မှ လျှောက်လွှာနှင့် ပတ်သတ်သော အကြောင်းကြားစာ၊ ချိန်းဆိုချက်များကို အချိန်နှင့် တပြေးညီ Online မှ တဆင့် သိရှိနိုင်သော ကြောင့် လိုအပ်သည်များကို ပြင်ဆင်ပေးပို့ အကြောင်းကြား နိုင်ပါ လိမ့်မည်။

ဤ Online System ဖြင့် လုပ်ငန်းလိုင်စင် ၊ အစားအသောက်လိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာယီဇာတ်ရုံ ပါမစ် စသည်ဖြင့် စုစုပေါင်း လိုင်စင် အသစ် (၇) မျိုးလျှောက်ထားနိုင်ပါသည်။


ထို့ပြင် လုပ်ငန်း လိုင်စင် ရရှိပြီးသူများအတွက် သက်တမ်းတိုးခြင်း၊ အချက်အလက်ပြောင်းခြင်း၊ လိုင်စင်မိတ္တူ ၊ လိုင်စင် ပိတ်သိမ်းခြင်း စသည်တို့နှင့် ပတ်သတ်သော လျှောက်လွှာများကိုလည်း လျှောက်ထားနိုင်ပါသည်။

လိုင်စင် အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ လျှောက်လွှာ ပေးပို့ခြင်း အောင်မြင်လျှင် Online System မှ လျှောက်လွှာအတွက် တိုက်ခံနံပါတ် တစ်ခု ထုတ်ပေးပါမည်။ ထို တိုက်ခံ နံပါတ်ကို မှတ်သားထား ရပါမည်။ မိမိ၏ လျှောက်လွှာအခြေအနေကို သိရှိလိုတိုင်း အဆိုပါ တိုက်ခံ နံပါတ်နှင့် လျှောက်လွှာ လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ်တို့ကို သုံးပြီး “လျှောက်လွှာ အခြေအနေပြ စာရင်း” တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

၂။ System ကို အသုံးပြုရန် ဖွင့်လှစ်ခြင်း။

Online Business Registration System ကို အသုံးပြုရန် အတွက် Internet Connection ရှိသော Computer တွင် အောက်ပါ အတိုင်း ဆောင်ရွက်ပါ။

1. Web Browser (Google Chrome, FireFox, Internet Explore စသဖြင့်) တစ်ခုခုကို ဖွင့်ပါ။
2. Address Bar တွင် www.ycdc.com.mm/business_license/index.php ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။
3. Online System ၏ မူလစာမျက်နှာ(Home Page) ကို အောက်ပါပုံ အတိုင်း မြင်တွေ့ရပါမည်။ Home Page တွင် လိုင်စင် လျှောက်လွှာ အသစ်များ လျှောက်ထားနိုင်သော Links များ နှင့် လိုင်စင် အဟောင်းများ နှင့် ပတ်သတ်သော လျှောက်လွှာများ လျှောက်ထားနိုင်သည့် Links များ ဖော်ပြထားပါသည်။



4. Online System တွင် “မူလစာမျက်နှာ”၊ “လိုင်စင် အသစ်”၊ “လိုင်စင် အဟောင်း”၊ “သိကောင်းစရာများ”၊ “လျှောက်လွှာ အခြေအနေပြစာရင်း” စသည်တို့ ပါဝင်သော အောက်ပါ Menu Bar ပါဝင်ပါသည်။




- “မူလစာမျက်နှာ” ကို mouse ဖြင့် click နှိပ်ပါက Home Page သို့ ရောက်ရှိပါမည်။
- “လိုင်စင် အသစ်” ကို mouse ဖြင့် click နှိပ်ပါက အသစ် လျှောက်ထားနိုင်သော လိုင်စင် အမျိုးအစား တစ်ခုစီ ပါဝင်သည့် Menu ကျလာပါမည်။
- “လိုင်စင် အဟောင်း” ကို mouse ဖြင့် click နှိပ်ပါက လျှောက်ထား ရရှိပြီးသော လိုင်စင် အမျိုးအစား တစ်ခုစီ ပါဝင်သည့် Menu ကျလာပါမည်။
- “သိကောင်းစရာများ” ကို mouse ဖြင့် click နှိပ်ပါက လုပ်ငန်းလိုင်စင်နှင့် ပတ်သတ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် သိကောင်းစရာများ ပါဝင်မည့် Menu ကျလာပါမည်။
- “လျှောက်လွှာ အခြေအနေပြစာရင်း” ကို mouse ဖြင့် click နှိပ်ပါက လျှောက်လွှာ လျှောက်ပြီးသောသူများအတွက် မိမိလျှောက်လွှာ၏ အခြေအနေကို စုံစမ်း စစ်ဆေးနိုင်သည့် page သို့ ရောက်ရှိသွားပါမည်။

၃။ လျှောက်လွှာ လျှောက်ထားရာတွင် သိသင့်သော အချက်များ

၃.၁။ အနီရောင် ခရေပွင့် (*)

- အနီရောင် ခရေပွင့် (*) ပြထားသော အချက်အလက်များကို မထည့်မဖြစ် ဖြည့်စွက်ရပါမည်။
- ဖြည့်စွက်ရန် ကျန်ခဲ့လျှင် အနီရောင်စာတန်းနှင့် ဖြည့်စွက်ရန် ကျန်ခဲ့ကြောင်း သတိပေး ပါလိမ့်မည်။



၃.၂။ Keyboard ပုံ

- () ပုံလေးများသည် လျှောက်လွှာများကို Myanmar3 လက်ကွက်ဖြင့် မရိုက်တတ်သူများအတွက် ထည့်ထားပေးခြင်း ဖြစ်ပါသည်။ ထိုပုံလေးကို Click လျှင် Keyboard ပေါ်လာပြီး mouse ဖြင့် click နှိပ်၍ အချက်အလက်များ ထည့်သွင်း နိုင်ပါမည်။

၃.၄။ Captcha ထည့်သွင်းခြင်း


- Captcha ဆိုသည်မှာ Web Application များတွင် အချက်အလက် (data) ဖြည့်သွင်းသူသည် လူသား (Human) ဖြစ်ကြောင်း သေချာစေရန် စစ်ဆေးသည့် စနစ်ဖြစ်ပါသည်။ မသမာသူများအနေဖြင့် data ထည့်သွင်းသည့် Software များဖြင့် အနှောက်အယှက်ပြုလုပ်တက်သောကြောင့် ကာကွယ်ရခြင်း ဖြစ်ပါသည်။
- လျှောက်လွှာတိုင်း၏ အောက်ခြေတွင် အောက်ပါ Captcha Box များ ပါရှိပါသည်။



- ဖြည့်စွက်ထားသော လျှောက်လွှာအား မလျှောက်ထားသေးမီ Captcha Box တွင် ပါရှိသော စာလုံးများကို တူညီစွာ ရိုက်ပေးရပါမည်။ Alphabet များမှာ အကြီးအသေး ခွဲခြားရိုက်ရန်မလိုပါ။ ဥပမာ - A ပြထားလျှင် a ကိုပင်ရိုက်ထည့်နိုင်ပါသည်။ ပြထားသော စာလုံးများ မရှင်း၍ ပြောင်းလဲလိုလျှင်  ကိုနှိပ်ပြီးပြောင်းလဲနိုင်ပါသည်။ ပုံပါစာလုံးများ၏ အသံကို ကြားလိုလျှင်  ကို နှိပ်ပါ။
- ရိုက်လိုက်သော စာလုံးများနှင့် ပုံပါစာလုံးများ မတူညီလျှင် “စာလုံးများမတူညီပါ” ဟူသော သတိပေးစာ တက်လာပါလိမ့်မည်။

၄။ လုပ်ငန်းလိုင်စင် အသစ် လျှောက်ထားခြင်း

လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားရန်အတွက် အောက်ပါ အတိုင်း Menu Bar မှ “လိုင်စင် အသစ်”ကို နှိပ်ပြီး ကျလာသော menu မှ “လုပ်ငန်း လိုင်စင်” ကို ရွေးပါ။



လုပ်ငန်း လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ဖြည့်သွင်း ပေးရပါမည်။

၄.၁။ လုပ်ငန်းတည်နေရာ ဖြည့်စွက်ခြင်း

လုပ်ငန်းတည်နေရာ

မြို့နယ် * ရွေးရန်

ခရိုင် *

ရပ်ကွက်အမည် * ရွေးရန်

လမ်းအမည် * ရွေးရန်

အိမ်ရာအမည်

အဆောက်အအုံအမှတ် *

အခန်းအမှတ်

မြေတိုင်းရပ်ကွက်အမှတ် * ရွေးရန်

မြေကွက်အမှတ်

အခန်းအမှတ်မရှိလျှင် လမ်းကို မျက်နှာမူပြီး ဝဲယာခွဲရန်

- လုပ်ငန်း တည်နေရာ ဖြည့်စွက်ရာတွင် ပထမဦးစွာ မြို့နယ်ကို ရွေးချယ်ရပါမည်။ ရွေးချယ်ထားသော မြို့နယ်ပါဝင်သည့် ခရိုင်အား အလိုအလျောက် ဖြည့်စွက်သွားမည် ဖြစ်သည်။
- ထို့နောက် ရပ်ကွက်နှင့် လမ်းအမည် ကို ရွေးချယ်ရမည် ဖြစ်ပြီး မိမိရွေးချယ်ထားသော မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်လမ်းအမည်များသာ ရွေးချယ်နိုင်မည်ဖြစ်သည်။
- အိမ်ရာ အမည် ရှိပါက ထည့်သွင်းရပါမည်။ မရှိပါက ထည့်သွင်းရန် မလိုပါ။

- အဆောက်အအုံ အမှတ် (သို့မဟုတ်) အိမ် အမှတ် ကို ထည့်သွင်းရပါမည်။
- တိုက်ခန်းဖြစ်ပါက အခန်းအမှတ် ထည့်သွင်းပေးရပါမည်။ သတ်မှတ် ထားသော အခန်းအမှတ် မရှိလျှင် လမ်းကို မျက်နှာမူပြီး ဝဲယာ ခွဲကာ ထည့်သွင်းပေးရပါမည်။
- မြေတိုင်း ရပ်ကွက်အမှတ်နှင့် မြေကွက် အမှတ်ကို သိရှိပါက ထည့်သွင်းနိုင်ပြီး ထည့်သွင်းခြင်း မပြုပဲ ထားနိုင်ပါသည်။

၄.၂။ လုပ်ငန်းအချက်အလက် ဖြည့်စွက်ခြင်း

The screenshot shows a form titled "လုပ်ငန်းအချက်အလက်" (Business Details). It contains several input fields and a list of services:

- လုပ်ကိုင်မည့် လုပ်ငန်း အမည် (Business Name): [Text input field]
- လုပ်ငန်း အသေးစိတ်အချက်အလက် (Business Details): [Text area]
- လုပ်ငန်း အုပ်စု (Business Group): [Dropdown menu]
- လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု (Investment for Business): [Text input field]
- လုပ်ငန်း အမျိုးအစား (Business Type): [List of services with checkboxes]
- လုပ်ငန်းဖုန်း (Business Phone): [Text input field]
- လုပ်ငန်းအီးမေးလ် (Business Email): [Text input field]

The "လုပ်ငန်း အမျိုးအစား" section includes a grid of services with checkboxes:

<input type="checkbox"/> DVD / VCD အငှားဆိုင်	<input checked="" type="checkbox"/> ကားကုရင်ချုပ်	<input checked="" type="checkbox"/> ကားလက်မှတ်ရောင်း
<input checked="" type="checkbox"/> ကားအပိုပစ္စည်းအရောင်းဆိုင်	<input type="checkbox"/> ကားအရောင်းပြခန်း	<input type="checkbox"/> ကားအလှဆင်၊ ကက်ဆက်တပ်ဆင်/ရောင်း
<input type="checkbox"/> ကိုယ်ကာယသင်တန်း	<input type="checkbox"/> ကုန်မာ	<input type="checkbox"/> ကုန်မျိုးစုံ/တို့
<input type="checkbox"/> ကော်ဖီ	<input type="checkbox"/> ကော်ဖီရောင်း	<input type="checkbox"/> ကျောက်ပန်းချီ၊ ပန်းပု
<input type="checkbox"/> ကျောင်းသုံးစာအုပ်ရောင်း	<input type="checkbox"/> ကြက်ညီလက်လီ၊ လက်ကားရောင်း	<input type="checkbox"/> ကွန်ပျူတာ၊ မိတ္တူ
<input type="checkbox"/> ကွမ်းယာပစ္စည်းအရောင်းဆိုင်	<input type="checkbox"/> ဓနိးသွားလုပ်ငန်း	<input type="checkbox"/> ငါးဖမ်းပိုက်ဟောင်းပြုပြင်
<input type="checkbox"/> ဓက်ချုပ်၊ ပိန်အိတ်ချုပ်	<input type="checkbox"/> ဓက်ဘီးပစ္စည်းရောင်း	<input type="checkbox"/> တေးဆိုင်း၊ စာရေးကိရိယာ
<input type="checkbox"/> ဓာပေတိုက်	<input type="checkbox"/> ဓားသောက်ကုန်ရောင်း	<input type="checkbox"/> နိန့်ရွှေရတနာဆိုင်
<input type="checkbox"/> ဆန်/ဆီရောင်း	<input type="checkbox"/> ဆံပင်ညှပ်ဆိုင် (Beauty Parlor)	<input type="checkbox"/> ဆံပင်အတုလုပ်ငန်း
<input type="checkbox"/> ဆေးခန်း (တီရိုဂရုန်)	<input type="checkbox"/> ဆေးဆိုင်၊ ဆေးခန်း	<input type="checkbox"/> တံဆိပ်ရိုက်လုပ်ငန်း

At the bottom, there is a checkbox for "အထက်ဖော်ပြပါ စာရင်းတွင်မပါရှိက အသစ်ထည့်ရန်" (Add new items not listed above).

- လုပ်ကိုင်မည့် လုပ်ငန်း အမည် (သို့) ဆိုင်းဘုတ် အမည် ဖြည့်သွင်းပါ။
- လုပ်ငန်းနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များ ဖြည့်သွင်းပါ။
- လုပ်ငန်း အုပ်စု ကို ရွေးချယ်ပါ။
- လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကို မြန်မာငွေ (သို့) အင်္ဂလိပ်ငွေ တစ်ခုခု ဖြင့် ထည့်နိုင်ပါသည်။ Thousand Separator (,) များထည့်ပေးရန် မလိုပါ။
- လုပ်ငန်း အမျိုးအစား စာရင်းမှ လုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစားများကို တစ်ခုထက် ပို၍ ရွေးချယ်နိုင်ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစား၏ ရှေ့တွင်ရှိသော check box ကို အမှန်ဖြစ် click နှိပ်ရုံဖြင့် ရွေးချယ်ပြီး ဖြစ်ပါလိမ့်မည်။
- ရွေးချယ်ထားသောလုပ်ငန်းအမျိုးအစားများသည်ညာဘက်ဇယားတွင်ပေါ်နေမည်ဖြစ်ပြီး၊မှားယွင်းရွေးချယ်မိပါက ကြက်ခြေခက်လေးအား နှိပ်၍ ပြန်ဖြတ်နိုင်ပါသည်။
- ဖော်ပြထားသော လုပ်ငန်း အမျိုးအစား စာရင်းတွင် မိမိ လုပ်ကိုင်လိုသည့် လုပ်ငန်း အမျိုးအစား မရှိလျှင် စာရင်းအောက်တွင် ရှိသော “အထက်ဖော်ပြပါ စာရင်းတွင် မပါရှိပါက ထည့်သွင်းရန်” ဟူသော check box ကို ကလစ်နှိပ်၍ ပေါ်လာသော အကွက်တွင် အသစ် ထပ်မံ ဖြည့်စွက် နိုင်ပါသည်။

၄.၃။ လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်းရှင် အချက်အလက်

အမည် * ဦး []

မှတ်ပုံတင်ကတ်ပြားအမျိုးအစား * နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်) Passport No. (နိုင်ငံခြားသားဖြစ်လျှင်)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် * [] / ကမတ [] (နိုင် []) []

ဆက်သွယ်ရန် လိပ်စာ * []

ဆက်သွယ်ရန် ဖုန်း []

ဆက်သွယ်ရန် အီးမေးလ် []

ပူးတွဲလုပ်ငန်းရှင်များ ဖြည့်စွက်ရန်!

- ရှေးဦးစွာ ဦး (သို့) ဒေါ် ရွေးချယ်ပြီး လုပ်ငန်းရှင် အမည် ထည့်သွင်းပါ။
- မှတ်ပုံတင် ကတ်ပြား အမျိုးအစားတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်(နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိလျှင်) နှင့် Passport No (နိုင်ငံခြားသား ဖြစ်လျှင်) တို့အနက် တစ်ခုကို ရွေးချယ်ရပါမည်။ ထို့နောက် သက်ဆိုင်ရာ ကတ်ပြား နံပါတ် ပုံစံ အတိုင်း ထည့်သွင်း ရပါမည်။
- လုပ်ငန်းရှင်၏ ဆက်သွယ်ရန် လိပ်စာကို ပြည့်စုံစွာ ထည့်သွင်း ရပါမည်။
- လုပ်ငန်းရှင်၏ ဆက်သွယ်ရန် ဖုန်းနံပါတ် ကို ပြည့်စုံစွာ ထည့်သွင်း ရပါမည်။
- လုပ်ငန်းရှင်တွင် အီးမေးလ်ရှိပါက ထည့်သွင်းရမည် ဖြစ်ပြီး Online System မှ အသိပေး အကြောင်းကြားချက် များကို အဆိုပါ အီးမေးလ်သို့ ပေးပို့ မည် ဖြစ်ပါသည်။

၄.၃.၁။ ပူးတွဲလုပ်ငန်းရှင်များ ဖြည့်စွက်ခြင်း

- လုပ်ငန်းရှင် တစ်ဦးထပ် ပိုပါက ပူးတွဲလုပ်ငန်းရှင်များ ဖြည့်စွက်ရန်! ဟူသော check box ကို အမှန်ဖြစ် ရပါမည်။ ထိုအခါ အောက်ပါ ဇယားပုံစံ ပေါ်လာပါမည်။

<input checked="" type="checkbox"/> ပူးတွဲလုပ်ငန်းရှင်များ ဖြည့်စွက်ရန်!								
အမည်	နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်	အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်	Passport No.	ဆက်သွယ်ရန်ဖုန်း	ဆက်သွယ်ရန် အီးမေးလ်	နေရပ်လိပ်စာ	ပြင်မည်	ဖျက်မည်
<input type="checkbox"/> ပူးတွဲလုပ်ငန်းရှင် အသစ်ထည့်မည်								

- ပူးတွဲ လုပ်ငန်းရှင်များ ထည့်သွင်းရန်အတွက် ပူးတွဲလုပ်ငန်းရှင် အသစ်ထည့်မည် ကို နှိပ်ပါ။ အောက်ပါ ပူးတွဲ လုပ်ငန်းရှင် အသစ်ထည့်ခြင်း box ပေါ်လာပါမည်။

ပူးတွဲလုပ်ငန်းရှင် အသစ်ဖြည့်ခြင်း

အမည် * ဦး [] ချီးမင်းသူ []

မှတ်ပုံတင်ကတ်ပြားအမျိုးအစား * နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
 အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)
 Passport No. (နိုင်ငံခြားသားဖြစ်လျှင်)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် * ၉ [] / ၂၀၂၄ [] ([] နိုင်) 161041

ဆက်သွယ်ရန်ဖုန်း: []

ဆက်သွယ်ရန် အီးမေးလ်: []

နေရပ်လိပ်စာ * ၂၅ လမ်း၊ ပန်းဘဲတန်း။ []

- ထည့်သွင်းလိုသော ပူးတွဲလုပ်ငန်းရှင်၏ အချက်အလက်များကို “၄.၃။ လုပ်ငန်းရှင် အချက်အလက်များ ဖြည့်စွက်ခြင်း” မှာကဲ့သို့ပင် ဖြည့်စွက် ထည့်သွင်းပြီး ကိုနှိပ်ပါ။ ထည့်သွင်း လိုက်သော ပူးတွဲလုပ်ငန်းရှင်၏ အချက်အလက်များ အောက်ပါ အတိုင်း ဇယားတွင် ပေါ်လာမည် ဖြစ်ပါသည်။

ပူးတွဲလုပ်ငန်းရှင်များ ဖြည့်စွက်ရန်!

အမည်	နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်	အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်	Passport No.	ဆက်သွယ်ရန်ဖုန်း	ဆက်သွယ်ရန် အီးမေးလ်	နေရပ်လိပ်စာ	ပြင်မည်	ဖျက်မည်
ဦးချီးမင်းသူ	၉/၂၀၂၄(နိုင်)161041					၂၅ လမ်း၊ ပန်းဘဲတန်း။	<input type="button" value="✎"/>	<input type="button" value="✖"/>

- ပြင်ဆင်လိုပါက ကိုနှိပ်ပြီး ပြင်ဆင်နိုင်ပါသည်။ ပယ်ဖျက်လိုပါကလည်း ကိုနှိပ်၍ ဖျက်နိုင်ပါသည်။

၄.၄။ လုပ်ငန်းတာဝန်ခံ အချက်အလက် ဖြည့်စွက်ခြင်း

- လုပ်ငန်း တာဝန်ခံ ရှိပါက တာဝန်ခံနှင့် ပတ်သတ်သော အချက်အလက်များကို ဖြည့်စွက်ရန်အတွက် လုပ်ငန်း တာဝန်ခံ အချက်အလက် ဖြည့်စွက်ရန်! ဟူသော check box ကို ကလစ်နှိပ်ပါ ။ အောက်ပါ ပုံစံ ပေါ်လာပါမည်။

လုပ်ငန်း တာဝန်ခံ အချက်အလက် ဖြည့်စွက်ရန်!

တာဝန်ခံ အမည် * ဦး [] []

မှတ်ပုံတင်ကတ်ပြားအမျိုးအစား * နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
 အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)
 Passport No. (နိုင်ငံခြားသားဖြစ်လျှင်)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် * ၁ [] / dda [] ([] နိုင်) []

ရာထူး * []

ဆက်သွယ်ရန်ဖုန်း: []

ဆက်သွယ်ရန် လိပ်စာ * []

- လုပ်ငန်း တာဝန်ခံ၏ အချက်အလက်များကို “၄.၃။ လုပ်ငန်းရှင် အချက်အလက်များ ဖြည့်စွက်ခြင်း” မှာကဲ့သို့ပင် ဖြည့်စွက် ထည့်သွင်းရပါမည်။

၄.၅။ အခြားအချက်အလက်များ ဖြည့်စွက်ခြင်း

- အခြားအချက်အလက်များတွင် လုပ်ငန်း လုပ်ကိုင်မည့် အဆောက်အအုံ သည် ကိုယ်ပိုင် (သို့မဟုတ်) အငှားဖြစ်ကြောင်း ရွေးချယ်ပေးရပါမည်။ အဆောက်အအုံသည် ငှားရမ်းထားခြင်းဖြစ်ပါက ငှားရမ်းကာလနှင့် တစ်လပေးရသည့် ငှားရမ်းခတို့အား အတိအကျဖြည့်စွက်ပေးရမည်။

အခြားအချက်အလက်များ

အဆောက်အအုံအမျိုးအစား * ကိုယ်ပိုင် အငှား

ငှားရမ်းကာလ * 2013-07-01 မှ 2014-07-01 အထိ

တစ်လပေးရသည့် ငှားရမ်းခ * ၃၀၀၀၀၀ ကျပ်

အဆောက်အအုံအသုံးပြုရေးရာ * တစ်ခုလုံး အခန်း အစိတ်အပိုင်း အခြား


- အဆောက်အအုံအသုံးပြု ဧရိယာအား လုပ်ငန်းအတွက် အသုံးပြုသည့် အတိုင်းအတာပေါ် မူတည်ပြီး ရွေးချယ်ပေးရမည် ဖြစ်ပါသည်။


၄.၆။ လိုအပ်သည့်စာရွက်စာတမ်း တွဲပို့ခြင်း


လိုအပ်သည့်စာရွက်စာတမ်းများ တွဲပို့ရန်

Attach တွဲပို့ရန် *.jpg, *.jpeg, *.png, *.gif ဖိုင်များသာတင်ရန် (Maximum size: 2MB, Maximum limit: 10 Files)


Select File

- မိမိလုပ်ကိုင်မည့် လုပ်ငန်းနှင့် ပတ်သက်သော အခြားအချက်အလက်များ (ရဲစခန်းထောက်ခံစာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထောက်ခံစာ စသည်) ကို Attach တွဲပို့လိုပါက  ကိုနှိပ်ပါ။ ဖိုင်ရွေးချယ်ရန် အောက်ပါဖောင် ပေါ်လာပါမည်။




- Attach တွဲပို့လိုသော ပုံများကို ရွေးပြီး  ကိုနှိပ်ပါ။ ရွေးလိုက်သော ပုံများကို Upload တင်သွားပါမည်။



- မလိုအပ်သော ပုံများကို ပြန်ဖျက်လိုပါက  ကို နှိပ်၍ ဖျက်နိုင်ပါသည်။
- Attach တွဲပို့လိုသော ပုံတစ်ပုံချင်းစီ၏ ဖိုင်အရွယ်အစားသည် 2 MB ထက်မကြီးရပါ။
- စုစုပေါင်းဖိုင်အရေအတွက် အများဆုံး ၁၀ ဖိုင်အထိတွဲပို့နိုင်ပါသည်။

၄.၇။ လျှောက်လွှာအား လျှောက်ထားခြင်း

- “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် အောက်ဆုံးတွင်ရှိသော Capatcha Box ကို အချက်အလက် ဖြည့်သွင်းရပါမည်။ “၃.၄။ Chpatcha ထည့်သွင်းခြင်း” အတိုင်း ထည့်သွင်းနိုင်ပါသည်။
- အချက်အလက်များအားလုံးကို မှန်ကန်စွာ ဖြည့်စွက်ပြီးလျှင်  ကို နှိပ်၍ လျှောက်ထားနိုင်ပါသည်။
- လျှောက်လွှာ ပေးပို့ခြင်း အောင်မြင်လျှင် Online System မှ လျှောက်လွှာအတွက် တိုက်ခံနံပါတ် တစ်ခု ထုတ်ပေးပါမည်။ ထို တိုက်ခံ နံပါတ်ကို မှတ်သားထား ရပါမည်။ မိမိ၏ လျှောက်လွှာအခြေအနေကို သိရှိလိုတိုင်း အဆိုပါ တိုက်ခံ နံပါတ်နှင့် လျှောက်လွှာ လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ်တို့ကို သုံးပြီး “လျှောက်လွှာ အခြေအနေပြ စာရင်း” တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၅။ အစားအသောက် လိုင်စင် အသစ် လျှောက်ထားခြင်း

အစား အသောက် လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်” ကို နှိပ်ပြီး ကျလာသော menu မှ “အစားအသောက် လိုင်စင်” ကို ရွေးပါ။

အစားအသောက် လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် လုပ်ငန်း လိုင်စင် မှာ ကဲ့သို့ပင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ဖြည့်သွင်း ပေးရပါမည်။

အချက်အလက် ထည့်သွင်းနည်းများမှာ လုပ်ငန်း လိုင်စင် အတိုင်းဖြစ်ပြီး ခေါင်းစဉ် ၄.၁ မှ ၄.၇ အတိုင်း ဆောင်ရွက်နိုင်ပါသည်။

၆။ တည်းခိုခန်းလိုင်စင် လျှောက်ထားခြင်း

တည်းခိုခန်း လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်”ကို နှိပ်ပြီး ကျလာသော menu မှ “တည်းခိုခန်း လိုင်စင်” ကို ရွေးပါ။

တည်းခိုခန်း လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် လုပ်ငန်း လိုင်စင် မှာ ကဲ့သို့ပင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ခေါင်းစဉ် ၄.၁ မှ ၄.၇ အတိုင်း ထည့်သွင်း ပေးရပါမည်။

လုပ်ငန်း လိုင်စင် နှင့် မတူညီပဲ တည်းခိုခန်း လိုင်စင်တွင် “လုပ်ငန်း အသေးစိတ် အချက် အလက်များ” ကို အောက်ပါ အတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။

၆.၁။ လုပ်ငန်းအသေးစိတ်အချက်အလက်များ ဖြည့်စွက်ခြင်း

လုပ်ငန်းအသေးစိတ်အချက်အလက်

တစ်ယောက်ခန်းအရေအတွက်(အိမ်သာ/ရေချိုးခန်း)(တွဲ) *	<input type="text"/>	ခန်း
တစ်ယောက်ခန်းအရေအတွက်(အိမ်သာ/ရေချိုးခန်း)(မတွဲ) *	<input type="text"/>	ခန်း
နှစ်ယောက်ခန်းအရေအတွက်(အိမ်သာ/ရေချိုးခန်း)(တွဲ) *	<input type="text"/>	ခန်း
နှစ်ယောက်ခန်းအရေအတွက်(အိမ်သာ/ရေချိုးခန်း)(မတွဲ) *	<input type="text"/>	ခန်း
မိသားစုခန်း အရေအတွက်(အိမ်သာ/ရေချိုးခန်း)(တွဲ) *	<input type="text"/>	ခန်း (နှစ်ယောက်ခန်းနှင့်အထက်)
မိသားစုခန်း အရေအတွက်(အိမ်သာ/ရေချိုးခန်း)(မတွဲ) *	<input type="text"/>	ခန်း (နှစ်ယောက်ခန်းနှင့်အထက်)
တည်းခိုနိုင်သည့်လူဦးရေပေါင်း *	<input type="text"/>	ယောက်
သီးခြားအိမ်သာအရေအတွက် *	<input type="text"/>	ခန်း
သီးခြားရေချိုးခန်းအရေအတွက် *	<input type="text"/>	ခန်း
ရေသိုလှောင်နိုင်မှုဂါလံပေါင်း *	<input type="text"/>	ဂါလံ

- အခန်းအရေအတွက်၊ တည်းခိုနိုင်သည့် လူဦးရေပေါင်း၊ သီးခြား အိမ်သာ အရေအတွက်၊ သီးခြား ရေချိုးခန်း အရေအတွက် ၊ ရေသိုလှောင်နိုင်မှု ဂါလံပေါင်း တို့ကို ဖြည့်စွက်ပေး ရမည် ဖြစ်ပြီး ဂဏန်းများသာ ထည့်ပေးရပါမည်။

၇။ ဘော်ဒါဆောင် လိုင်စင် အသစ် လျှောက်ထားခြင်း

ဘော်ဒါဆောင် လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်”ကို နှိပ်ပြီး ကျလာသော menu မှ “ဘော်ဒါဆောင် လိုင်စင်” ကို ရွေးပါ။

ဘော်ဒါဆောင် လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် လုပ်ငန်း လိုင်စင် မှာ ကဲ့သို့ပင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ခေါင်းစဉ် ၄.၁ မှ ၄.၇ အတိုင်း ထည့်သွင်း ပေးရပါမည်။

လုပ်ငန်း လိုင်စင် နှင့် မတူညီပဲ ဘော်ဒါဆောင် လိုင်စင်တွင် “လုပ်ငန်း အသေးစိတ် အချက် အလက်များ” ကို အောက်ပါ အတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။

၇.၁။ လုပ်ငန်းအသေးစိတ်အချက်အလက်များ ဖြည့်စွက်ခြင်း

လုပ်ငန်းအသေးစိတ် အချက်အလက်

ကုတင်အရေအတွက် *	<input type="text"/>	လုံး
တည်းခိုနိုင်သည့်လူဦးရေပေါင်း *	<input type="text"/>	ယောက်
သီးခြားအိမ်သာအရေအတွက် *	<input type="text"/>	ခန်း
သီးခြားရေချိုးခန်းအရေအတွက် *	<input type="text"/>	ခန်း
ရေသိုလှောင်နိုင်မှုဂါလံပေါင်း *	<input type="text"/>	ဂါလံ

- ကုတင်အရေအတွက် ၊ တည်းခိုနိုင်သည့် လူဦးရေပေါင်း၊ သီးခြား အိမ်သာအရေအတွက်၊ သီးခြား ရေချိုးခန်းအရေအတွက် ၊ ရေသိုလှောင်နိုင်မှုဂါလံပေါင်း တို့ကို ဖြည့်စွက်ပေး ရမည် ဖြစ်ပြီး ဂဏန်းများသာ ထည့်ပေးရပါမည်။

၈။ ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့် လိုင်စင် အသစ် လျှောက်ထားခြင်း

ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့် လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်” ကို နှိပ်ပြီး ကျလာသော menu မှ “ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့် လိုင်စင်” ကို ရွေးပါ။

ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့် လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် လုပ်ငန်း လိုင်စင် မှာ ကဲ့သို့ပင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ခေါင်းစဉ် ၄.၁ မှ ၄.၇ အတိုင်း ထည့်သွင်း ပေးရပါမည်။

လုပ်ငန်း လိုင်စင် နှင့် မတူညီပဲ ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့် လိုင်စင်တွင် “လုပ်ငန်း အသေးစိတ် အချက် အလက်များ” ကို အောက်ပါ အတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။

၈.၁။ လုပ်ငန်းအသေးစိတ်အချက်အလက်များ ဖြည့်စွက်ခြင်း

လုပ်ငန်းအသေးစိတ်အချက်အလက်

ရောင်းကုန် အမျိုးအစား *	<input type="text"/>	
ယာဉ်အမှတ် *	<input type="text"/>	
ယာဉ်အမျိုးအစား *	<input type="text"/>	
ယာဉ်တန်ချိန် *	<input type="text"/>	တန်
ယာဉ်အတိုင်းအတာ *	<input type="text"/>	
ယာဉ်၏ ဆေးအရောင် *	<input type="text"/>	

- ယာဉ်နှင့် ပတ်သတ်သော အချက်အလက်များ တိကျ မှန်ကန်စွာ ထည့်သွင်း ဖြည့်စွက် ပေးရပါမည်။ ယာဉ်တန်ချိန်ကို ဂဏန်းသာ ထည့်ပေးရပါမည်။

၉။ ကိုယ်ပိုင်ဈေး လိုင်စင် အသစ် လျှောက်ထားခြင်း

ကိုယ်ပိုင်ဈေး လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်” ကို နှိပ်ပြီး ကျလာသော menu မှ “ကိုယ်ပိုင်ဈေး လိုင်စင်” ကို ရွေးပါ။

ကိုယ်ပိုင်ဈေး လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။ အဆိုပါ ပုံစံတွင် လုပ်ငန်း လိုင်စင် မှာ ကဲ့သို့ပင် “လုပ်ငန်း တည်နေရာ”၊ “လုပ်ငန်း အချက်အလက်”၊ “လုပ်ငန်းရှင် အချက်အလက်”၊ “အခြား အချက်အလက်များ” နှင့် “လိုအပ်သော စာရွက်စာတမ်းများ တွဲပို့ရန်” စသည့် တို့နှင့် ပတ်သတ်သော အချက်အလက်များကို ခေါင်းစဉ် ၄.၁ မှ ၄.၇ အတိုင်း ထည့်သွင်း ပေးရပါမည်။

လုပ်ငန်း လိုင်စင် နှင့် မတူညီပဲ ကိုယ်ပိုင်ဈေး လိုင်စင်တွင် “လုပ်ငန်း အသေးစိတ် အချက် အလက်များ” ကို အောက်ပါ အတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။

၉.၁။ လုပ်ငန်းအသေးစိတ်အချက်အလက်များ ဖြည့်စွက်ခြင်း

လုပ်ငန်းအသေးစိတ်အချက်အလက်

အထပ်အရေအတွက် *	<input type="text"/>	ထပ်
လုပ်ငန်း အသုံးပြုဧရိယာ *	<input type="text"/>	စတုရန်း ပေ
ရေသုံးစွဲမှု *	<input checked="" type="radio"/> စည်ပင်ရေ <input type="radio"/> ကိုယ်ပိုင်အစီစီတွင်း	
အမှိုက် စွန့်ပစ်သည့် စနစ် *	<input type="text"/>	
လုံခြုံရေး စနစ် *	<input type="text"/>	
လျှပ်စစ်ဓာတ်အားသုံးစွဲမှု *	<input type="text"/>	ကိုယ်ပိုင်ဦးစက်ရှိပါက မြင်းကောင်ရေအား ဖြည့်စွက်ရန်
မီးစက် ထားရှိသည့်နေရာ *	<input type="text"/>	
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားမှု *	<input checked="" type="radio"/> ရှိသည် <input type="radio"/> မရှိပါ	
ဝန်ထမ်းဦးရေ *	<input type="text"/>	ယောက်

၁၀။ ယာယီဇာတ်ရုံပါ မစ် လျှောက်ထားခြင်း

ယာယီ ဇာတ်ရုံ ပါမစ် လိုင်စင်အသစ် လျှောက်ထားရန်အတွက် Menu Bar မှ “လိုင်စင် အသစ်” ကို နှိပ်ပြီး ကျလာသော menu မှ “ယာယီ ဇာတ်ရုံ ပါမစ်” ကို ရွေးပါ။ ယာယီ ဇာတ်ရုံ ပါမစ် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။

၁၀.၁။ ပြပွဲ ကျင်းပမည့် တည်နေရာ ဖြည့်စွက်ခြင်း။

ပြပွဲ ကျင်းပမည့် တည်နေရာ ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၀.၂။ လျှောက်ထားသူ အချက်အလက် ဖြည့်စွက်ခြင်း။

လျှောက်ထားသူ အချက်အလက် ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၂။ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၀.၃။ အသေးစိတ် အချက်အလက် ဖြည့်စွက်ခြင်း။

အသေးစိတ်အချက်အလက်

ပြုလုပ်မည့်ပွဲအမည် *	<input type="text"/>
ကျင်းပမည့်ရက်စွဲ *	<input type="text"/> မှ <input type="text"/> အထိ

- ကျင်းပမည့်ပွဲအမည်နှင့် ကျင်းပမည့်ရက်စွဲကို ဖြည့်စွက်ပေးရပါမည်။

၁၁။ သက်တမ်းတိုး လိုင်စင် လျှောက်ထားခြင်း

လိုင်စင် သက်တမ်းတိုး လိုပါက Menu Bar မှ “လိုင်စင် အဟောင်း”ကို နှိပ်ပြီး ကျလာသော menu မှ “သက်တမ်းတိုး လိုင်စင် လျှောက်ထားခြင်း” ကို ရွေးပါ။ သက်တမ်းတိုး လိုင်စင် လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။

၁၁.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း။

လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၁.၂။ လုပ်ငန်းအချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်း အချက်အလက်

လုပ်ငန်း အမည် *
 လိုင်စင်အမျိုးအစား * -- လိုင်စင်အမျိုးအစား အားလုံး --
 လိုင်စင်အမှတ် *
 လုပ်ငန်းပမာဏ ယခင်နှစ်ထက် * တိုးသည် လျော့သည် မပြောင်းလဲပါ
 ဘဏ္ဍာနှစ်အတွင်း ပေးဆောင်ခဲ့သော လိုင်စင်နှုန်း * ကျပ်
 ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ဘူးခြင်း * ရှိ မရှိ

- လုပ်ငန်းအမည် ဖြည့်စွက်ရာတွင် လုပ်ငန်း၏အမည်ကို စတင်လျှောက်ထားခဲ့သော အမည်အတိုင်း သေချာရိုက်ထည့်ပါ။
- လိုင်စင်အမျိုးအစားကို ရွေးချယ်လျှင် စတင်လျှောက်ထားခဲ့သောလိုင်စင်အမျိုးအစားကို သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
- လိုင်စင်အမှတ် နှင့် ဘဏ္ဍာနှစ်အတွင်း ပေးဆောင်ခဲ့သော လိုင်စင်နှုန်း ဖြည့်စွက်ရာတွင် မြန်မာဂဏန်း (သို့) အင်္ဂလိပ် ဂဏန်းကို ရိုက်ထည့်နိုင်ပါသည်။
- ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ဘူးခြင်း တွင် ရှိ ကိုရွေး ခဲ့လျှင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာ နှင့် အရေးယူဆောင်ရွက်ခံရမှု အခြေအနေ ကို ဖြည့်ပေးရပါမည်။

၁၁.၃။ လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၂။ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၁.၄။ လိုအပ်သည့် စာရွက်စာတမ်း တွဲပို့ခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ တွဲပို့ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၆။ စာရွက်စာတမ်းများ တွဲပို့ခြင်း” နှင့် တူညီပါသည်။

မှတ်ချက်။ ။သက်တမ်းတိုး လိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ လိုင်စင်အမျိုးအစား၊ လိုင်စင်အမှတ်၊ လုပ်ငန်းရှင် အမည်၊ လုပ်ငန်းရှင် အချက်အလက်နှင့် လုပ်ငန်း တည်နေရာတို့ကို စတင် လျှောက်ထားခဲ့သော အချက်အလက်များအတိုင်း မှန်ကန်စွာ ထည့်ပေးပါ။

၁၂။ လုပ်ငန်းအချက်အလက်ပြောင်း လျှောက်ထားခြင်း

ရရှိပြီး လုပ်ငန်း လိုင်စင်မှ အချက်အလက်ပြောင်း လျှောက်ထားလိုပါက Menu Bar မှ “လိုင်စင် အဟောင်း”ကို နှိပ်ပြီး ကျလာသော menu မှ “လုပ်ငန်း အချက်အလက်ပြောင်း လျှောက်ထားခြင်း” ကို ရွေးပါ။ လုပ်ငန်း အချက်အလက်ပြောင်း လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။

၁၂.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း။

လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၂.၂။ လုပ်ငန်းအချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်းအချက်အလက်

လုပ်ငန်း အမည် *

လိုင်စင်အမျိုးအစား * -- လိုင်စင်အမျိုးအစား အားလုံး --

လိုင်စင်အမှတ် *

- လုပ်ငန်းအမည် ဖြည့်စွက်ရာတွင် လုပ်ငန်း၏အမည်ကို စတင်လျှောက်ထားခဲ့သော အမည်အတိုင်း သေချာရိုက်ထည့်ပါ။
- လိုင်စင်အမျိုးအစားကို ရွေးချယ်လျှင် စတင်လျှောက်ထားခဲ့သောလိုင်စင်အမျိုးအစားကို သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
- လိုင်စင်အမှတ် ကိုမှန်ကန်စွာ ဖြည့်စွက်ရမည်။

၁၂.၃။ ပြောင်းလဲ ပြင်ဆင်နိုင်သည့် အချက်အလက်များ။

လုပ်ငန်း လိုင်စင်နှင့် ပတ်သတ်၍ အောက်ပါ အချက်အလက်များကို ပြင်ဆင် ပြောင်းလဲလိုကြောင်း Online System မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

- ၁။ လုပ်ငန်းရှင် အချက်အလက် ပြောင်းလဲခြင်း
- ၂။ ပူးတွဲ လုပ်ငန်းရှင်နှင့် ပတ်သတ်ပြီး ပြောင်းလဲခြင်း။
- ၃။ လုပ်ငန်း အမျိုးအစားပြောင်းလဲခြင်း။
- ၄။ လုပ်ငန်း လိပ်စာ ပြောင်းလဲခြင်း။
- ၅။ လုပ်ငန်း အမည် ပြောင်းလဲခြင်း။

ပြင်ဆင် ပြောင်းလဲလိုသည့် အကြောင်းအရာ ခေါင်းစဉ် ပေါ် ကလစ်နှိပ်၍ အချက်အလက်များ ပြင်ဆင် နိုင်ပါသည်။

၁၂.၄။ လုပ်ငန်းရှင် ၏ အချက်အလက်များ ပြောင်းလဲခြင်း။

ပြင်ဆင်လိုသည့် အချက်အလက်

လုပ်ငန်းရှင်၏ အချက်အလက် ပြောင်းလဲခြင်း၊ ပူးတွဲလုပ်ငန်းရှင်နှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း၊ လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း၊ လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း၊ လုပ်ငန်းအမည် ပြောင်းလဲခြင်း

ပြောင်းလဲလိုသည့် လုပ်ငန်းရှင်၏ အချက်အလက်များထည့်ရန်

အမည် ဦး

မှတ်ပုံတင်ကတ်ပြားအမျိုးအစား

- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)
- Passport No. (နိုင်ငံခြားသားဖြစ်လျှင်)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် / ()

ဆက်သွယ်ရန် လိပ်စာ

ဆက်သွယ်ရန် ဖုန်း

ဆက်သွယ်ရန် အီးမေးလ်

- လုပ်ငန်းရှင် နှင့် ပတ်သက်ပြီး ပြောင်းလဲလိုသည့် အချက်အလက်ကို ဖြည့်ပေးရပါမည်။ လုပ်ငန်းလိုင်စင် ခေါင်းစဉ် “၄.၂။ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၂.၅။ ပူးတွဲလုပ်ငန်းရှင် အချက်အလက်ပြောင်း ဖြည့်စွက်ခြင်း

လုပ်ငန်းရှင်၏ အချက်အလက် ပြောင်းလဲခြင်း၊ ပူးတွဲလုပ်ငန်းရှင်နှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း၊ လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း၊ လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း၊ လုပ်ငန်းအမည် ပြောင်းလဲခြင်း

အသစ်ထည့်သွင်းလိုသည့် ပူးတွဲလုပ်ငန်းရှင်များထည့်ရန်

အမည်	နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်	အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်	Passport No.	ဆက်သွယ်ရန် ဖုန်း	ဆက်သွယ်ရန် အီးမေးလ်	နေရပ်လိပ်စာ	ပြင်မည်	ဖျက်မည်
<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="checkbox"/>	<input type="checkbox"/>

ပယ်ဖျက်လိုသည့် ပူးတွဲလုပ်ငန်းရှင်များထည့်ရန်

အမည်	နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်	အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်	Passport No.	ပြင်မည်	ဖျက်မည်
<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="checkbox"/>	<input type="checkbox"/>

* မှတ်ချက် - အချက်အလက်ပြင်ဆင်လိုသည့် ပူးတွဲလုပ်ငန်းရှင်များအတွက် ယခင်အချက်အလက်တောင်းများကို ပယ်ဖျက်လိုသည့် လုပ်ငန်းရှင် စာရင်းတွင်ထည့်ပြီး ပြင်ဆင်လိုသည့် အချက်အလက်အသစ်များကို အသစ်ထည့်သွင်းလိုသည့် လုပ်ငန်းရှင် စာရင်းတွင် ထည့်ပါ။

- ပူးတွဲလုပ်ငန်းရှင်၏ အချက်အလက် ပြင်ဆင်ရန် **ပူးတွဲလုပ်ငန်းရှင်နှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း** ကိုနှိပ်ပါ။
- ပူးတွဲလုပ်ငန်းရှင် အသစ်ထပ်ထည့်လိုလျှင် **အသစ်ထည့်သွင်းလိုသည့် ပူးတွဲလုပ်ငန်းရှင်များထည့်ရန်** အောက်ရှိ **အသစ်ထည့်မည်** ကို နှိပ်၍ ထည့်နိုင်ပါသည်။ အသစ်ထည့်သွင်းသော ပူးတွဲလုပ်ငန်းရှင်သည် လုပ်ငန်းလိုင်စင် တွင် ရှိနှင့်ပြီးသား လုပ်ငန်းရှင် မဖြစ်စေရပါ။ လုပ်ငန်းလိုင်စင် ခေါင်းစဉ် “၄.၃.၁။ ပူးတွဲ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” အတိုင်း ဖြည့်စွက်နိုင်ပါသည်။
- ရှိပြီးသား ပူးတွဲလုပ်ငန်းရှင် ပယ်ဖျက်လိုလျှင် **ပယ်ဖျက်လိုသည့် ပူးတွဲလုပ်ငန်းရှင်များထည့်ရန်** အောက်ရှိ **အသစ်ထည့်မည်** ကို နှိပ်၍ ထည့်နိုင်ပါသည်။ ပယ်ဖျက်လိုသော ပူးတွဲလုပ်ငန်းရှင် ထည့်လျှင် လိုင်စင်လျှောက်ထား ခဲ့စဉ်က ထည့်သွင်းခဲ့သော ပူးတွဲလုပ်ငန်းရှင်၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် (သို့) အမျိုးသား မှတ်ပုံတင်အမှတ် (သို့) Passport No. ကို မှန်ကန်စွာ ထည့်ပေးရပါမည်။
- အချက်အလက်ပြောင်းလိုသော ပူးတွဲလုပ်ငန်းရှင်များအတွက် အရင်းဆုံး ပယ်ဖျက်စာရင်းတွင် ထည့်ပြီး အချက်အလက်အသစ်အတွက် ပူးတွဲလုပ်ငန်းရှင်အသစ်တစ်ယောက်ထပ်ထည့်ရမည် ဖြစ်ပါသည်။

၁၂.၆။ လုပ်ငန်း အမျိုးအစားပြောင်း ဖြည့်စွက်ခြင်း

- လုပ်ငန်းအမျိုးအစားပြောင်း ဖြည့်စွက်ရန်အတွက် လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း ကိုနှိပ်ပါ။
- လိုင်စင်အမျိုးအစားပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားများကို ပြထားမည် ဖြစ်ပါသည်။ မရွေးထားလျှင် (သို့) မရှိလျှင် ပြမည် မဟုတ်ပါ။

လုပ်ငန်းရင်းစာ အချက်အလက် ပြောင်းလဲခြင်း
ပူးတွဲလုပ်ငန်းရင်းနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း
လုပ်ငန်းအမည် ပြောင်းလဲခြင်း

အသစ်ထည့်လိုသောလုပ်ငန်းများ
ပယ်ဖျက်လိုသောလုပ်ငန်းများ

- လုပ်ငန်းအမျိုးအစား အသစ်ထည့်ရန်အတွက် **အသစ်ထည့်လိုသောလုပ်ငန်းများ** အောက်ရှိ လုပ်ငန်းများရှေ့ရှိ check boxများ ကို ကလစ်လုပ်ပြီး ရွေးနိုင်ပါသည်။
- အသစ် ထပ်ထည့်သော လုပ်ငန်းသည် ရှိနှင့်ပြီးသား မ ဖြစ်စေရပါ။
- လုပ်ငန်းအမျိုးအစား ပယ်ဖျက်ရန်အတွက် **ပယ်ဖျက်လိုသောလုပ်ငန်းများ** အောက်ရှိ လုပ်ငန်းများရှေ့ရှိ check boxများ ကို ကလစ်လုပ်ပြီး ရွေးနိုင်ပါသည်။

လုပ်ငန်းရင်းစာ အချက်အလက် ပြောင်းလဲခြင်း
ပူးတွဲလုပ်ငန်းရင်းနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း
လုပ်ငန်းအမည် ပြောင်းလဲခြင်း

အသစ်ထည့်လိုသောလုပ်ငန်းများ

<input type="checkbox"/> Export & Import	<input type="checkbox"/> Foof	<input type="checkbox"/> Gold
<input type="checkbox"/> Testing 2	<input type="checkbox"/> Working	<input type="checkbox"/> ကြက်ကြော်
<input type="checkbox"/> ကြေးအိုး၊ ဆီချက်	<input type="checkbox"/> ခေါက်ဆွဲကြော်	<input type="checkbox"/> ဆန်ပြုတ်ဆိုင်
<input type="checkbox"/> ဇီးထုတ်နှင့်မရမ်းပြား	<input type="checkbox"/> ပီစာ	<input type="checkbox"/> ပုစွန်မြောက်လုပ်ငန်း
<input type="checkbox"/> ဖိနပ်ဆိုင်	<input type="checkbox"/> မုန့်ဟင်းခါးဆိုင်	<input type="checkbox"/> မြန်မာ့မုန့်ပဲသရေစာ
<input type="checkbox"/> မြန်မာအစားအစာများ	<input type="checkbox"/> ယိုးဒယားအကင်ဆိုင်	<input type="checkbox"/> ရေသန့်လုပ်ငန်း
<input type="checkbox"/> ရှမ်းခေါက်ဆွဲ	<input type="checkbox"/> လတ္တီရည်ဆိုင်	<input type="checkbox"/> လက်ဖက်ရည်ဆိုင်
<input type="checkbox"/> အကြော်စုံ	<input type="checkbox"/> အဖျိုရည်	<input type="checkbox"/> အသုပ်စုံ
<input type="checkbox"/> အုန်းနို့ခေါက်ဆွဲ		

ပယ်ဖျက်လိုသောလုပ်ငန်းများ

<input type="checkbox"/> Export & Import	<input type="checkbox"/> Foof	<input type="checkbox"/> Gold
<input type="checkbox"/> Testing 2	<input type="checkbox"/> Working	<input type="checkbox"/> ကြက်ကြော်
<input type="checkbox"/> ကြေးအိုး၊ ဆီချက်	<input type="checkbox"/> ခေါက်ဆွဲကြော်	<input type="checkbox"/> ဆန်ပြုတ်ဆိုင်
<input type="checkbox"/> ဇီးထုတ်နှင့်မရမ်းပြား	<input type="checkbox"/> ပီစာ	<input type="checkbox"/> ပုစွန်မြောက်လုပ်ငန်း
<input type="checkbox"/> ဖိနပ်ဆိုင်	<input type="checkbox"/> မုန့်ဟင်းခါးဆိုင်	<input type="checkbox"/> မြန်မာ့မုန့်ပဲသရေစာ
<input type="checkbox"/> မြန်မာအစားအစာများ	<input type="checkbox"/> ယိုးဒယားအကင်ဆိုင်	<input type="checkbox"/> ရေသန့်လုပ်ငန်း
<input type="checkbox"/> ရှမ်းခေါက်ဆွဲ	<input type="checkbox"/> လတ္တီရည်ဆိုင်	<input type="checkbox"/> လက်ဖက်ရည်ဆိုင်
<input type="checkbox"/> အကြော်စုံ	<input type="checkbox"/> အဖျိုရည်	<input type="checkbox"/> အသုပ်စုံ
<input type="checkbox"/> အုန်းနို့ခေါက်ဆွဲ		

၁၂.၇။ လုပ်ငန်း လိပ်စာပြောင်း ဖြည့်စွက်ခြင်း

လုပ်ငန်းရင်းစာ အချက်အလက် ပြောင်းလဲခြင်း
ပူးတွဲလုပ်ငန်းရင်းနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်ပြီး ပြောင်းလဲခြင်း
လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း
လုပ်ငန်းအမည် ပြောင်းလဲခြင်း

ပြောင်းလဲသည့် လိပ်စာ ဖြည့်စွက်ရန်

စရိုင် * မြို့နယ်ကိုဦးစွာရွေးပေးရန်!

မြို့နယ် *

ရပ်ကွက်အမည် *

လမ်းအမည် *

အိမ်ရာအမည်

အဆောက်အအုံအမှတ် *

အခန်းအမှတ် လမ်းကို မျက်နှာဖျော် ပဲယာခွဲရန် !

မြေတိုင်းရပ်ကွက်အမှတ်

မြေကွက်အမှတ်

- လုပ်ငန်းလိပ်စာပြောင်း ဖြည့်စွက်ရန်အတွက် လုပ်ငန်းလိပ်စာ ပြောင်းလဲခြင်း ကိုနှိပ်ပါ။
- ပြောင်းလဲမည့် လိပ်စာ ကို ဖြည့်စွက် ပေးရပါမည်။ လုပ်ငန်းလိုင်စင် မှ ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် အတိုင်း ဖြည့်စွက်နိုင်ပါသည်။

၁၂.၈။ လုပ်ငန်း အမည် ပြောင်း ဖြည့်စွက်ခြင်း

ပြောင်းလဲလိုသည့် လုပ်ငန်းအမည်

- လုပ်ငန်းလိပ်စာပြောင်း ဖြည့်စွက်ရန်အတွက် ကိုနှိပ်ပါ။
- ပြောင်းလဲမည့် လုပ်ငန်းအမည်ကို ဖြည့်စွက် ပေးရပါမည်။

မှတ်ချက် ။ ။ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ လိုင်စင်အမျိုးအစား၊ လိုင်စင်အမှတ်၊ လုပ်ငန်းရှင် အမည်၊ လုပ်ငန်းရှင် အချက်အလက်နှင့် လုပ်ငန်းတည်နေရာတို့ကို စတင်လျှောက်ထားခဲ့သော အချက်အလက်များအတိုင်း မှန်ကန်စွာ ထည့်ပေးပါ။ ၎င်းတို့အထဲမှ တစ်ခုခု လွဲမှားသွားလျှင် လျှောက်လွှာကို သိမ်းမည်မဟုတ်ပါ။ အချက်အလက်ပြောင်း ၅ ခုအနက်မှ တစ်ခုခု ဖြည့်ထားခြင်းမရှိလျှင် လျှောက်လွှာကို သိမ်းမည် မဟုတ်ပါ။

၁၃။ လိုင်စင်မိတ္တူ လျှောက်ထားခြင်း

လိုင်စင် မိတ္တူ လျှောက်ထား လိုပါက Menu Bar မှ “လိုင်စင် အဟောင်း”ကို နှိပ်ပြီး ကျလာသော menu မှ “လုပ်ငန်းလိုင်စင် မိတ္တူ လျှောက်ထားခြင်း” ကို ရွေးပါ။ လုပ်ငန်းလိုင်စင် မိတ္တူ လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။

၁၃.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း။

လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

လုပ်ငန်းတည်နေရာ

မြို့နယ် *

ခရိုင် *

ရပ်ကွက်အမည် *

လမ်းအမည် *

အိမ်ရာအမည်

အထောက်အပံ့အမှတ် *

အခန်းအမှတ် အခန်းအမှတ်မရှိလျှင် လမ်းကို မျက်နှာမူပြီး ဝဲယာခြံရန်

မြေတိုင်းရပ်ကွက်အမှတ်

မြေကွက်အမှတ်

လုပ်ငန်း အမည် *

လိုင်စင်အမျိုးအစား *

လိုင်စင်အမှတ်

မိတ္တူ ကူးလိုသည့်အကြောင်းအရင်း *

- လုပ်ငန်းအမည် ဖြည့်စွက်ရာတွင် လုပ်ငန်း၏အမည်ကို စတင်လျှောက်ထားခဲ့သော အမည်အတိုင်း သေချာရိုက်ထည့်ပါ။
- လိုင်စင်အမျိုးအစားကို ရွေးချယ်လျှင် စတင်လျှောက်ထားခဲ့သောလိုင်စင်အမျိုးအစားကို သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
- လိုင်စင်အမှတ် ကိုမှန်ကန်စွာ ဖြည့်စွက်ရမည်။
- မိတ္တူ ကူးလိုသည့် အကြောင်းအရာကို စုံလင်စွာ ဖြည့်စွက်ရပါမည်။

၁၃.၂။ လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၂။ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

၁၃.၃။ လိုအပ်သည့် စာရွက်စာတမ်း တွဲပို့ခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ တွဲပို့ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၆။ စာရွက်စာတမ်းများ တွဲပို့ခြင်း” နှင့် တူညီပါသည်။

မှတ်ချက်။ ။ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ လိုင်စင်အမျိုးအစား၊ လိုင်စင်အမှတ်၊ လုပ်ငန်းရှင် အမည်၊ လုပ်ငန်းရှင် အချက်အလက်နှင့် လုပ်ငန်းတည်နေရာတို့ကို စတင်လျှောက်ထားခဲ့သော အချက်အလက်များအတိုင်း မှန်ကန်စွာ ထည့်ပေးပါ။ ၎င်းတို့အထဲမှ တစ်ခုခု လွဲမှားသွားလျှင် လျှောက်လွှာကို သိမ်းမည်မဟုတ်ပါ။

၁၄။ လိုင်စင်ပိတ်သိမ်းကြောင်းလျှောက်ထားခြင်း

လုပ်ငန်း လိုင်စင် ပိတ်သိမ်းကြောင်း လျှောက်ထား လိုပါက Menu Bar မှ “လိုင်စင် အဟောင်း”ကို နှိပ်ပြီး ကျလာသော menu မှ “လုပ်ငန်းပိတ်သိမ်းကြောင်း လျှောက်ထားခြင်း” ကို ရွေးပါ။ လုပ်ငန်းလိုင်စင် မိတ္တူ လျှောက်လွှာ ပုံစံ ကျလာပါလိမ့်မည်။

၁၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း။

လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၁။ လုပ်ငန်း တည်နေရာ ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။

လုပ်ငန်းတည်နေရာ

The screenshot shows a form titled "လုပ်ငန်းတည်နေရာ" (Business Location). It contains the following fields:

- မြို့နယ် * (Municipality): Dropdown menu with "ရွေးရန်" (Select).
- ခရိုင် * (Region): Text input field.
- ရပ်ကွက်အမည် * (Township Name): Dropdown menu with "ရွေးရန်" (Select).
- လမ်းအမည် * (Street Name): Dropdown menu with "ရွေးရန်" (Select).
- အိမ်ရာအမည် (Residence Name): Text input field with a clear button.
- အဆောက်အအုံအမှတ် * (Building No.): Text input field with a clear button.
- အခန်းအမှတ် (Room No.): Text input field with a clear button. A note next to it says "အခန်းအမှတ်မရှိလျှင် လမ်းကို မျက်နှာဖူးပြီး ဝဲယာခွဲရန်" (If no room number, use the street name and right-hand side).
- မြေတိုင်းရပ်ကွက်အမှတ် (Land Use No.): Dropdown menu with "ရွေးရန်" (Select).
- မြေကွက်အမှတ် (Plot No.): Text input field with a clear button.
- လုပ်ငန်း အမည် * (Business Name): Text input field with a clear button.
- လိုင်စင်အမျိုးအစား * (License Type): Dropdown menu with "-- လိုင်စင်အမျိုးအစား အားလုံး --" (All License Types).
- လိုင်စင်အမှတ် * (License No.): Text input field with a clear button.
- ပိတ်သိမ်းလိုသည့် အကြောင်းအရင်း * (Reason for closure): Large text area with a clear button.

- လုပ်ငန်းအမည် ဖြည့်စွက်ရာတွင် လုပ်ငန်း၏ အမည်ကို စတင်လျှောက်ထားခဲ့သော အမည်အတိုင်း သေချာရိုက်ထည့်ပါ။
- လိုင်စင်အမျိုးအစားကို ရွေးချယ်လျှင် စတင်လျှောက်ထားခဲ့သောလိုင်စင်အမျိုးအစားကို သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
- လိုင်စင်အမှတ် ကိုမှန်ကန်စွာ ဖြည့်စွက်ရမည်။

- ပိတ်သိမ်း လိုသည့် အကြောင်းအရာကို စုံလင်စွာ ဖြည့်စွက်ရပါမည်။

၁၄.၂။ လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း

လုပ်ငန်းရှင် အချက်အလက် ဖြည့်စွက်ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၂။ လုပ်ငန်းရှင် အချက်အလက်ဖြည့်စွက်ခြင်း” နှင့် တူညီပါသည်။



၁၄.၃။ လိုအပ်သည့် စာရွက်စာတမ်း တွဲပို့ခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ တွဲပို့ခြင်း မှာ လုပ်ငန်းလိုင်စင် တွင် ခေါင်းစဉ် “၄.၆။ စာရွက်စာတမ်းများ တွဲပို့ခြင်း” နှင့် တူညီပါသည်။

မှတ်ချက်။ ။ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ လိုင်စင်အမျိုးအစား၊ လိုင်စင်အမှတ်၊ လုပ်ငန်းရှင် အမည်၊ လုပ်ငန်းရှင် အချက်အလက်နှင့် လုပ်ငန်းတည်နေရာတို့ကို စတင်လျှောက်ထားခဲ့သော အချက်အလက်များအတိုင်း မှန်ကန်စွာ ထည့်ပေးပါ။ ၎င်းတို့အထဲမှ တစ်ခုခု လွဲမှားသွားလျှင် လျှောက်လွှာကို ရောက်ရှိ မည်မဟုတ်ပါ။


၁၅။ သိကောင်းစရာများအား ကြည့်ရှုခြင်း

လုပ်ငန်း လိုင်စင် နှင့်ပတ်သက်ပြီး လိုအပ်ချက်များကို **သိကောင်းစရာများ** အောက်တွင် သက်ဆိုင်ရာ လိုင်စင်အလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



၁၆။ လျှောက်လွှာ အခြေအနေအား ကြည့်ရှုခြင်း

လိုင်စင်အမျိုးအစား * -- လိုင်စင်အမျိုးအစား ရွေးရန် --
 လျှောက်ထားသည့် အမျိုးအစား * -- လျှောက်ထားသည့် အမျိုးအစား အား --
 လုပ်ငန်းရှင်၏ မှတ်ပုံတင်ကတ်ပြားအမျိုးအစား * နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
 အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)
 Passport No. (နိုင်ငံခြားသားဖြစ်လျှင်)
 နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် * ၁ / ကမတ (နိုင်)
 တိုက်ခံနံပါတ် *



ရှာမည်

- လျှောက်ထားပြီးသော လျှောက်လွှာ၏ အခြေအနေကို သိရှိလိုလျှင် Menu Bar မှ “လျှောက်လွှာ အခြေအနေပြ စာရင်း” တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- လျှောက်ထားပြီးသော လျှောက်လွှာ၏ လိုင်စင်အမျိုးအစား၊ လျှောက်လွှာအမျိုးအစား၊ လုပ်ငန်းရှင်၏ မှတ်ပုံတင် ကတ်ပြားအမျိုးအစား ၊ လျှောက်ထားခဲ့စဉ်က Online System မှ ထုတ်ပေးထားသော တိုက်ခံ အမှတ် တို့ ထည့်သွင်း၍ ရှာဖွေကြည့်ရှုနိုင်ပါသည်။

လိုင်စင်အမျိုးအစား * လုပ်ငန်း လိုင်စင်
 လျှောက်ထားသည့် အမျိုးအစား * လိုင်စင်အသစ် လျှောက်ထားခြင်း
 လုပ်ငန်းရှင်၏ မှတ်ပုံတင်ကတ်ပြားအမျိုးအစား * နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
 အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)
 Passport No. (နိုင်ငံခြားသားဖြစ်လျှင်)
 နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် * = / ဟာ () 026013
 တိုက်ခံနံပါတ် * 090720132347



ရှာဖွေ

လျှောက်လွှာအခြေအနေ ပြောင်းလဲမှုစာရင်း

စဉ်	ပြောင်းလဲသည့်ရက်စွဲ	လျှောက်လွှာအခြေအနေ	မှတ်ချက်
1	2013-07-09 14:39:00	စတင်လျှောက်ထားခြင်း	
2	2013-07-09 16:49:52	ငွေသွင်းပြီး	ငွေပေးသွင်းသည့်ရက်စွဲ - 2013-07-09 ငွေလက်ခံပြုစာ အမှတ် - RF-1234 လိုင်စင်ကြေး - 100,000 ကျပ် လိုင်စင်ကြေး (စာဖြင့်) - တစ်သိန်းတိတိ

လုပ်ငန်းရှင်အချက်အလက်

- အမည် - ဒေါ်ဖြူဖြူစိန်
- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၂/ဟာတ(နိုင်)/026013
- နေရပ်လိပ်စာ - အမှတ်(7A-101) ချွေပြာသာအိမ်ရာ၊ မင်္ဂလာတောင်ညွန့်။